



ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တကြိမ် အခြေအနေ တင်ပြချက်
Karenni Civil Society Network

P.O. Box - 100, Mae Hong Son, 58000, Thailand
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

ဩဂုတ်လ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တကြိမ် အခြေအနေ တင်ပြချက်
ဩဂုတ်လ ၁၄ ရက် ၂၀၂၂ ခုနှစ်
ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ ရက် - ဇူလိုင်လ ၃၁ ရက်	ဩဂုတ်လ ၁ ရက်မှ ဩဂုတ်လ ၁၄ ရက်	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၆၁	၄	၂၆၅
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၃၂၉	၄	၃၃၃
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၂၂၇	၅	၂၃၂
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့နယ်	၉၁	၂	၉၃
	ဒီးမော့ဆိုမြို့နယ်	၄၀၀	၂	၄၀၂
	ဖယ်ခုံမြို့နယ်	၁၇၁	၁	၁၇၂
	ဖရူဆိုမြို့နယ်	၅၆		၅၆
	ဘောလခဲမြို့နယ်	၂		၂
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း				
စဉ်	မြို့နယ်	ခန့်မှန်းဦးရေ ဇူလိုင် ၃၁ ရက်နေ့ အထိ	IDPs အသစ် ဩဂုတ်လ ၁ ရက် - ဩဂုတ်လ ၁၄ ရက်	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၆၀၀၀		၅၆၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စွဲ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၂၀၂၁၁၅		၂၀၂၁၁၅

- ဆက်လက်ဖြစ်ပေါ်နေသော စစ်ကောင်စီ၏ ရမ်းသန်းပစ်ခတ်ခြင်း၊ လေယာဉ်ပျံဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားများ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း

ကရင်နီခုံတပ်များမှ ဖယ်ခုံ၊ ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော်၊ ရှားတောနှင့် ဘောလခဲမြို့နယ်များတွင် တိုက်ပွဲများ ပျံ့နှံ့လာနေပြီး စစ်ကောင်စီတပ်များသည် တုန့်ပြန်တိုက်ခိုက်သည့်အနေဖြင့် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုများ၊ လေယာဉ်ပျံဖြင့်ဖြင့် အရပ်သားများအား ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။ သက်ကြီး အမျိုးသား နှစ်ဦး သေဆုံးမှု (၎င်းအမျိုးသမီး၏ အသုဘပြုလုပ်နေစဉ် အသက် ၇၀ အမျိုးသားတစ်ဦး အပါအဝင်) နှင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နယ်မှ သက်ကြီးရွယ်အို ၄ ဦးအား လူသားခိုင်းကာအဖြစ် အသုံးပြုခဲ့သည်။

ဩဂုတ်လ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် နယ်မြေလုံခြုံရေးယူနေသော KA, KNDF တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထို့အပြင် ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ ပင်ပုံနှင့် လွယ်ပွဲကျေးရွာအနီးရှိ တောင်ပေါ်တွင် စခန်းချနေသည့် စစ်ကောင်စီတပ်ကို KNDF B-03, B-11, SSRY, KA တို့မှ ခြံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၂) ဦး ကျဆုံးခဲ့ပါသည်။

ဩဂုတ်လ ၂ ရက်နေ့၊ ဒီးမော့ဆိုမြို့၊ ငွေတောင်အခြေစိုက် ခမရ (၄၂၇)တပ်စခန်းမှ စံပြ (၆) မိုင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNDF B-09တို့ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထိုတရက်တည်းတွင် ဘောလခဲမြို့နယ်၊ မက်စလောင်းတောင်ပေါ်ရှိ စစ်ကောင်စီ၏ တပ်စခန်းအား KA, KNDF B-16 တို့မှ ပျောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ပါသည်။ ထို့အပြင်

လွိုင်ကော်မြို့နယ် (၃)မိုင် လွယ်တမူကျေးရွာအတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား (၄)ဦးအား KNDF B-12 မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့သော်လည်း အရေအတွက်အတိအကျ မသိရှိရပေ။

ဩဂုတ်လ ၃ ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်ခန်းမအနီး အထိုင်စခန်းချဲ့ရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်ကို ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ ပျောက်ကျားစနစ်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပါသည်။ ထို့အပြင် ညစနာရီ ၃၀မိနစ်အချိန်ခန့်တွင် မိုးဗြဲမြို့နယ် ဖလိုင်ကျေးရွာမှ စစ်ကောင်စီ၏ ကင်းပုန်းကို မိုးဗြဲပြည်သူ့ ကာကွယ်ရေး တပ်မှ သွားရောက်ပစ်ခတ်ခြင်းကြောင့် နာရီဝက်ခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

ဩဂုတ်လ ၄ ရက်နေ့၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်ကောင်စီမှ စစ်ဘေးရှောင်စခန်းများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်၍ လက်နက်ကြီး ထိမှန်မှုကြောင့် အသက် ၄၉ နှစ်အရွယ် ဦးနာသားလယ်သည် ဆေးကုသခံယူရင်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဩဂုတ်လ ၅ ရက်နေ့၊ ဒီးမော့ဆိုမြို့၊ စံပြ(၆) မိုင်နှင့် ဘက်တလိန်ကျေးရွာတို့တွင် စစ်ကြောင်း နှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNDF B-09, DMO-PDFတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ (၁)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရခဲ့ပါသည်။ ဘက်တလိန်ကျေးရွာမှ ပြည်သူ့နေအိမ်တစ်လုံးအား စစ်ကောင်စီတပ် များမှ မီးရှို့ဖျက်ဆီးသွားခဲ့သည်။ ထိုတရက်တည်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာအတွင်း လူကြီးရောဂါဖြင့် ဆုံးပါးသွားသော ဇနီးဖြစ်သူ၏ အသုဘပြုလုပ်နေစဉ် ည ၉နာရီ အချိန်တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၇) မှ လက်နက်ကြီး ၇လုံးဖြင့် ရမ်းသန်းပစ်ခတ် လာသော လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အသက် ၇၀ နှစ်အရွယ် ခင်ပွန်းဖြစ်သူအား လက်နက်ကြီး ထိမှန် သေဆုံးခဲ့ရသည်။

ဩဂုတ်လ ၆ ရက်နေ့၊ ဒီးမော့ဆို မြို့မ ရဲစခန်းကို KNDF B-10 အမှ အလစ်ပင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁)ဦး သေဆုံးခဲ့ပါသည်။

ဩဂုတ်လ ၇ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့အကြားတွင် ရှိသော စစ်ကောင်စီတပ်များသည် စစ်ကြောင်းထိုးလာ၍ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ဒီးမော့ဆိုမြို့ ဘက်တလိန်ကျေးရွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေချိန် ဒီးမော့ဆိုအခြေစိုက် ခမရ ၄၂၇ တပ်မှ လက်နက်ကြီးများဖြင့် ဒီးမော့ဆို အရှေ့ဘက်ခြမ်း ကျေးရွာအတွင်း လက်နက်ကြီး ၃လုံး ကျရောက်ပေါက်ကွဲကာ လူနေအိမ် နှစ်လုံး ထိမှန်ပျက်စီးပြီး ကြက် ၂ကောင်အား ထိမှန်သေဆုံးသွားခဲ့သည်။ ထိုတရက်တည်းအတွင်း ရှားတောမြို့နယ်အတွင်းရှိ တငူးဆိုတပ်စခန်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ များနှင့် KA၊ KNDF ရဲဘော်များ ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂ ဦးထက်မနည်း သေဆုံးခဲ့သည်။



လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပျက်စီးသွားသော အဆောက်အအုံအစဦးလှိုင်ကော်



လက်နက်ကြီးထိမှန် ဒဏ်ရာရရှိသွားသည့် ဒီးမော့ဆိုမှ ပြည်သူတစ်ဦး

ဩဂုတ်လ ၉ရက်နေ့၊ လွိုင်လင်မြို့နယ်၊ ဒေါပါပါးကျေးရွာရှိ ဆေးပေးခန်းကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အသက် (၇၀)ကျော် အရွယ် သက်ကြီးတစ်ဦး ထိမှန်သေဆုံးပြီး ဆေးဆရာ(၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးခန်းနှင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့ပါသည်။ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အချိန် အနီးအနားရွာတွင် စာသင်နေကြသည့် ကလေးငယ်များမှ ကြောက်လန့်တကြားနှင့် နီးစပ်ရာတောထဲသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရပါသည်။ ဒီးမော့ဆိုမြို့အခြေစိုက် ၁၀၂ တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုအရှေ့ခြမ်း ကျေးရွာတစ်ရွာအတွင်းသို့ လက်နက်ကြီး ၈ လုံးထက်မနည်း ကျရောက်ပေါက်ကွဲ၍ ဒေသခံ (၃)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသွားသည့် အသက် ၂၂နှစ်အရွယ် အမျိုးသမီးတစ်ဦး ခါး၊ အသက် ၁၇နှစ်အရွယ်အမျိုးသား တစ်ဦး ခူးအောက်၊ အသက် ၂၀ကျော်အရွယ်အမျိုးသားတစ်ဦးက ပုခုံးတွင် လက်နက်ကြီးစ ထိမှန်ခဲ့ကြသည်။ ထိုတရားတည်းတွင် ရှားတောမြို့နယ်အတွင်း ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်း သေဆုံးကြောင်း KNDF တပ်ရင်း ၁၇ မှ ထုတ်ပြန်သည်။

ဩဂုတ်လ ၁၁ရက်၊ နံနက်ပိုင်းတွင် ကယန်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ခွန်းဖရန်စစ္စကိုအား အမည်မသိလူနှစ်ဦးမှသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ပါသည်။ ထိုတရက်တည်းတွင် အမှတ် (၁၄) စစ်လေ့ကျင့် ရေးကျောင်းမှ ဖရူဆိုအရှေ့ခြမ်းသို့ အင်အား ၃၀ခန့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KA၊ KNDF B-15 ပူးပေါင်းတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့သည်။

ဩဂုတ်လ ၁၂ရက်၊ ဖရူဆိုမြို့နယ်၊ ဆိုလျားကူးကျေးရွာတွင်စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် KA, Loikaw PDF, KNDF, Deemawso PDF, Moebye PDF, KRU, KGZ, အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး တပ်ရင်း ၁၁၀၁ တို့သည် စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်းထိုးစစ်ဆင်လာသော စစ်ကောင်စီ တပ်အား ဩဂုတ်လ (၉)ရက်နေ့မှ (၁၂)ရက်နေ့အထိ (၄)ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး Loikaw PDF မှ ရဲဘော်တစ်ဦးကျဆုံး၍ စစ်ကောင်စီဘက်မှ ၂ ဦးနှင့်အထက် သေဆုံးကြောင်း လွိုင်ကော် PDF မှ ထုတ်ပြန်သည်။ ထိုတရက်တည်းတွင် ဖရူဆိုမြို့နယ် မာခရော်ရှေ့ တောင်ပေါ် စစ်ကောင်စီ၏ခြေကုပ်စခန်းကို KA မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တစ်ဦးသေဆုံးခဲ့သည်။

ဩဂုတ်လ ၁၃ ရက်နေ့၊ နံနက်အစောပိုင်းအချိန်တွင် စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နယ်၊ ခိုးစားမော
ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာပြီး ကျေးရွာအတွင်း သက်ကြီးပိုင်း ဒေသခံ ၄ ဦးအား လမ်းပြအဖြစ်
ဖမ်းဆီးခေါ်ဆောင်သွားကာ ဩဂုတ်လ ၁၄ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထိုတရက်တည်းတွင်
ဖရူဆိုမြို့အခြေစိုက် ခမရ ၅၃၁ သည် ဖရူဆိုအရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာပြီး KA၊ KNDF နှင့်
တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်မှ ၃ ဦး သေဆုံးသွားခဲ့၍ လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရမိသည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Khu Ruby Tel: +666 3184 2980

Website : www.karennicsn.org

Facebook: Karenni Csn or <https://www.facebook.com/kcsnengbur>

Email: kcsn2010@gmail.com